

ဝိပဿနာတရားတော်

မာတိကာ

၁။	ဩဝါဒကထာနှင့် ဝိပဿနာအလုပ်ပေး	
	တရားတော် တရားနာရကျိုး	
၂။	နီတိကျမ်းလာ မြည်းပုံပြင်	
၃။	ဘလ္လာတိယဇာတ်တော်	
၄။	ဘုရားမြတ်စွာ တရားနာ	
၅။	စိတ်ကို အနားပေးပါ	
၆။	ရုပ်ဝါဒီတို့၏ အယူအဆ	
၇။	စိတ်သည် အတ္တတဲ့	
၈။	ဗုဒ္ဓဘာသာဝင်တို့၏ အယူအဆ	
၉။	ဆုံးမသင့်သည့် အရွယ်	
၁၀။	ကိုရင် ရှင်သောပါက	
၁၁။	ဘုရားရှင် ကြွတော်မူလာ	
၁၂။	ပါရမီဓာတ်ခံပါရမည်	
၁၃။	ကမ္မဋ္ဌာန်းထိုင်နည်း	
၁၄။	ဒေါက်တိုင်သုံးခု	
၁၅။	ပဉ္စဂိုကမင်	
၁၆။	ပစ္စုပ္ပန်တည့်တည့်ကိုသာ ရှုမှတ်ပါ	
၁၇။	ဘဒ္ဒေကရတ္ထသုတ်	
၁၈။	အကြောင်းတရားကင်း၍ အကျိုးတရားမရှိနိုင်	

(ခ) **မာတိကာ**

၁၉။	တရားထိုင်စဉ် ထိန မိဒ္ဓ မဝင်စေနှင့်	၂၅
၂၀။	တဏှာ မာန ဒိဋ္ဌိလည်း မဖြစ်စေနှင့်	၂၇
၂၁။	သမာဓိအားကောင်းဖို့ အရေးကြီးတယ်	၃၁
၂၂။	ဝင်လေ ထွက်လေကို ရှုမှတ်ပွားများပုံ	၃၂
၂၃။	အသေးစိတ်ကိုသိမှ ဝိပဿနာသို့ရောက်မည်	၃၃
၂၄။	တရားနိဂုံးချုပ်	၃၄
၂၅။	ရုပ်သေးပမာ ကိုယ်ခန္ဓာနှင့် တောတစ်ဆယ့်	၃၉
	တစ်ပါး တရားတော်	
၂၆။	တော(၁၁)လုံး၏ အဓိပ္ပါယ်များ	၄၅
	အကျဉ်း(၁) အနိစ္စတော	၄၅
	(၂) ဒုက္ခတော	၄၆
	(၃) ရောဂတော	၄၇
	(၄) ဂဏှတော	၄၈
	(၅) သလ္လတော	၄၉
	(၆) အယတော	၅၀
	(၇) အာဗာဓတော	၅၁
	(၈) ပရတော	၅၃
	(၉) ပလောကတော	၅၄
	(၁၀) သုညတော	၅၅
	(၁၁) အနတ္တတော	၅၆

မာတိကာ (ဂ)

၂၇။	ခန္ဓာငါးပါး၏ ယောက်သွားပုတ်နှင့်တူပုံ	၅၇
၂၈။	အဘိဓမ္မာသဘောတရားတွေကို သိအောင် လေ့လာရမည်	၆၄
၂၉။	ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် ကိလေသာကံမျိုးစေ့ကို ဖျက်စီးဖို့ ဟောခဲ့တယ်	၆၆
	ဗုဒ္ဓဝိပဿနာ(၁)	
၃၀။	မာလုကျပုတ္တရဟန်းကြီး ကမ္မဋ္ဌာန်းတောင်းခံခြင်း	၆၉
၃၁။	မြတ်စွာဘုရား ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဝိပဿနာကျင့်စဉ် မြင်ရုံ၊ ကြားရုံ၊ ရောက်ရုံ ၃ သိရုံပဲဖြစ်ရမည်	၇၇
၃၂။	ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဝိပဿနာကျင့်စဉ်အကျယ် မာလုကျ ပုတ္တရဟန်း တရားအဓိပ္ပါယ် အကျယ်တဝင့်နားလည်ပုံလျှောက်ထားချက်	၈၁
၃၃။	မြတ်စွာဘုရားသာဓုခေါ်ခြင်း	၉၆
၃၄။	ရဟန္တာဖြစ်ခြင်း	၉၇
၃၅။	ရဟန္တာဖြစ်ခြင်းကို သိခြင်း	၉၉
	ဗုဒ္ဓဝိပဿနာ (၂)	
၃၆။	ဓမ္မကထိက တရားဟောသူ တရားမှန်ကျင့်သူ ယခုဘဝ နိဗ္ဗာန်ရောက်သူအကြောင်း သိကောင်းစရာ	၁၀၁

(ဃ) **မာတိကာ**

	ဗုဒ္ဓဝိပဿနာ (၃)	
၃၇။	သောတပန်ဖြစ်ချင်ရင် သောတပန်ဖြစ်ကြောင်း မလေ့လာသင့်ဘူးလား	၁၀၉
	ဗုဒ္ဓဝိပဿနာ (၄)	
၃၈။	ရဟန္တာဖြစ်ချင်ရင် ရဟန္တာဖြစ်ကြောင်း မလေ့လာသင့်ဘူးလား	၁၁၃
	ဗုဒ္ဓဝိပဿနာ (၅)	
၃၉။	ခန္ဓာ ငါးပါးအဓိပ္ပါယ်	၁၁၇
	ဗုဒ္ဓဝိပဿနာ (၆)	
၄၀။	ဥပ္ပါဒသုတ္တပါဠိ(ခန္ဓသံယုတ် ၂၆)	၁၂၃
	ဗုဒ္ဓဝိပဿနာ (၇)	
၄၁။	ခန္ဓာငါးပါး မနှစ်သက်သူချမ်းသာ၏	၁၃၀
၄၂။	တရားအားထုတ်သူများကို ပန်ကြားချက်	၁၃၂